



STATE OF MICHIGAN  
OFFICE OF THE GOVERNOR  
LANSING

GRETCHEN WHITMER  
GOVERNOR

GARLIN GILCHRIST II  
LT. GOVERNOR

**အမိန့်ကြေညာစာ**  
**အမှတ် ၂၀၂၀-၂၈**  
**COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်အတွင်း နေထိုင်ရာနေရာများအတွက်**  
**ရေဝန်ဆောင်မှု ပြန်လည်ထိန်းသိမ်းဆောင်ရွက်ခြင်း**

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) သည် အပြင်းအထန်ဖျားနာခြင်း သို့မဟုတ် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်သည်။ အဆိုပါရောဂါသည် ယခင်က လူသားများတွင် မတွေ့ရသော ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး တစ်ဦးမှ တစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်သည်။ လက်ရှိတွင် အဆိုပါ ရောဂါအတွက် အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် ရောဂါပိုးသေစေနိုင်သော ကုသမှုမျိုးမရှိပါ။

၂၀၂၀ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် မီချီဂန်ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုများဌာနသည် မီချီဂန်တွင် ပထမဆုံး COVID-19 ရောဂါရှိသူနှစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါရက်တစ်ရက်တည်းတွင် ကျွန်ုပ်တို့သည် အမိန့်စာအမှတ် ၂၀၂၀-၄ ကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအမိန့်စာတွင် 1963 မီချီဂန် ဖွဲ့စည်းပုံဥပဒေ အခန်း ၅ အပိုင်း ၁၊ အရေးပေါ် စီမံဆောင်ရွက်ရေးဥပဒေ၊ 1976 PA 390၊ ပြင်ဆင်ချက်အဖြစ်၊ MCL 30.401-421 နှင့် 1945 မြို့တော်ဝန်အရေးပေါ်လုပ်ပိုင်ခွင့်အာဏာများဥပဒေ ၊ 1945 PA 302၊ ပြင်ဆင် ချက်အဖြစ်၊ MCL 10.31-33 အောက်တွင် မီချီဂန်ပြည်နယ်တစ်ဝှမ်းလုံးကို အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။

အရေးပေါ် စီမံဆောင်ရွက်ရေးအက် ဥပဒေသည် "ဥပဒေ MCL 30.403(1)-(2)၏ စွမ်းအားနှင့် အကျိုးသက်ရောက်မှုရှိသည့် အမိန့်စာများ၊ ကြေညာချက်များနှင့် ညွှန်ကြားချက်များ" မှတစ်ဆင့် မြို့တော်ဝန်မှ ဆောင်ရွက်နိုင်သော "သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေး ပေါ်အခြေအနေကိစ္စဖြစ်ပေါ်သည့် အဆိုပါပြည်နယ် သို့မဟုတ် အဆိုပါ ပြည်နယ်ရှိ နေထိုင်သူများအတွက် အန္တရာယ်များနှင့် ကိုင်တွယ် ဖြေရှင်း"ရန် ကြီးမားသောလုပ်ပိုင်ခွင့်အာဏာများနှင့် တာဝန်များကို မြို့တော်ဝန်ထံသို့ အပ်နှင်းပါသည်။ အလားတူစွာပင် အရေးပေါ် အခြေအနေအား ကြေညာပြီးသည့်နောက် "မြို့တော်ဝန်အနေဖြင့် ဖြစ်ပွားရာနေရာအတွင်း အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်ရန် သို့မဟုတ် အရေးပေါ်အခြေ အနေကို ထိန်းချုပ်ရန် လိုအပ်သည်ဟု ယူဆပါက သက်ဆိုင်ရာအမိန့်များ၊ စည်းမျဉ်း စည်းကမ်းများကို ချမှတ်နိုင်ကြောင်း "၁၉၄၆ ခုနှစ် မြို့တော်ဝန်အရေးပေါ်လုပ်ပိုင်ခွင့်အာဏာများ အက်ဥပဒေတွင် ဖော်ပြထားသည်။ MCL 10.31(1)။

COVID-19 ရောဂါပိုးကူးစက်ပျံ့ပွားမှုကို လျော့ချရန်၊ အများပြည်သူကျန်းမာရေးကို ကာကွယ်ရန်နှင့် မလိုအပ်သောသေဆုံးမှုများ မဖြစ်စေရန်အတွက် မီချီဂန်ဒေသခံများအနေဖြင့် ယင်းတို့၏ နေအိမ်များ သို့မဟုတ် နေရပ်များတွင် တတ်နိုင်သမျှအကောင်းဆုံး နေထိုင်ပြီး ယင်းတို့၏ လက်များကို အသေအချာပုံမှန်ဆေးကြောပေးရန် အရေးကြီးသည်။ ပုံမှန်ထက်ပို၍ ယခုအခါတွင် ဒေသခံ နေထိုင်သူများအတွက် သန့်ရှင်းသောရေသည် လူ့ကျန်းမာရေးနှင့် သန့်ရှင်းမှု၊ ဤပြည်နယ်ရှိ အများပြည်သူကျန်းမာရေးနှင့် လုံခြုံရေး အတွက် မရှိမဖြစ်လိုအပ်သည်။ အလားတူစွာ ရေပေးဝေရေးဝန်ဆောင်မှုလုပ်ငန်းများသည် ယခုခက်ခဲကြပ်တည်းချိန်ကာလအတွင်း ရေဖြန့်ဝေရေးအား ရပ်နားမှုများကို ဆိုင်းငံ့လိုက်ပြီဖြစ်သည်။ COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်အတွင်း မီချီဂန်ဒေသခံများ အနေဖြင့် အိမ်တွင် သန့်ရှင်းသောရေကို သုံးစွဲခွင့်ကို အသေအချာရရှိစေရန် မရှိမဖြစ်လိုအပ်ခြင်းကြောင့် အဆိုပါအရေးပေါ် အခြေအနေမျိုးတွင် မီချီဂန်ပြည်နယ်တစ်ဝှမ်းရှိ ဒေသခံနေထိုင်သူများအတွက် သန့်ရှင်းသောရေကို ပြန်လည်ထိန်းသိမ်းဆောင်ရွက်မှု ရှိစေရန် အသင့်အတင့်လိုအပ်သည်။ သန့်ရှင်းသောရေသုံးစွဲခွင့်နှင့်ပတ်သက်၍ အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များကို တိကျစွာရရှိနိုင်ရန်လည်း ပြည်နယ်အစိုးရအတွက် အဓိကအရေးပါသောကြောင့် ယင်းတို့၏ သက်ဆိုင်ရာ ဝန်ဆောင်မှုပေးရေး ဧရိယာများအတွင်း ရေဝန်ဆောင်မှုအခြေအနေအပေါ် အစီရင်ခံတင်ပြရန်နှင့် အများပြည်သူရေပေးဝေရေးရရှိရန်မှာ ကျိုးကြောင်းသင့်လျော်၍လိုအပ်ပါသည်။

[www.michigan.gov](http://www.michigan.gov)  
PRINTED IN-HOUSE

J

၁၉၆၃ ခုနှစ် မိချီဂန်ဖွဲ့စည်းပုံနှင့် မိချီဂန်ဥပဒေနှင့်အညီ ကျွန်ုပ်မှ အောက်ပါအတိုင်းအမိန့်ထုတ်ပြန်လိုက်သည် -

၁။ အများပြည်သူကျန်းမာရေး(ဥပမာ- အပြန်အလှန်ညစ်ညမ်းစေမှုကြောင့်) ကို အန္တရာယ်ဖြစ်စေနိုင်သဖြင့် ရေပေးဝေမှုအား ရပ်ဆိုင်းထားရသည့် အကြောင်းရင်းမရှိသရွေ့ ငွေမပေးဆောင်ခြင်းကြောင့် ရေဖြတ်တောက်ခံထားရသည့် လက်ရှိနေထိုင်နေသော လူနေအိမ်များအတွက် ရေပေးဝေပေးရမည်။ ရေဝန်ဆောင်မှု ပြန်လည်ထိန်းသိမ်း ဆောင်ရွက်ခြင်းကို လွယ်ကူချောမွေ့စေရန် ယင်းတို့ဝန်ဆောင်မှုပေးရေး ဧရိယာအတွင်းရှိ မည်သည့်နေရာများတွင် ရေဝန်ဆောင်မှုမရရှိကြောင်း သတ်မှတ်ရန်အတွက် အများပြည်သူ ရေပေးဝေရေးမှ အကောင်းဆုံးချက်ချင်းဆောင်ရွက်ရမည်။ ဤအမိန့်စာ၏ ရည်ရွယ်ချက်များအရ အများပြည်သူရေပေးဝေရေး "ဝန်ဆောင်မှုပေးရေးဧရိယာ" ဆိုသည်မှာ အများပြည်သူရေပေးဝေရေးမှ ရေဝန်ဆောင်ခကောက်ခံသည့်နေရာဖြစ်သည်။

၂။ အများပြည်သူရေပေးဝေရေးအနေဖြင့် ယင်း၏ ဝန်ဆောင်မှုပေးရေးဧရိယာအတွင်းရှိ မည်သည့်နေရာများတွင်မဆို ငွေမပေးဆောင်ခြင်းထက် မည်သည့်အကြောင်းအရာကြောင့်မဆို ရေပေးဝေမှုရပ်နားထားသည် သို့မဟုတ် အများပြည်သူကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်သောကြောင့် ရေဖြတ်တောက်ထားခြင်းဖြစ်ပါက ထိုသို့ အခြေအနေများကို အမြန်ပြန်လည်ကုစားရန်နှင့် ထိုနေရာများတွင် ရေဝန်ဆောင်မှုကိုအမြန်ဆုံး ပြန်လည်၍ ထိန်းသိမ်းဆောင်ရွက်နိုင်ရန် အကောင်းဆုံးဆောင်ရွက်ရမည်။

၃။ တတ်နိုင်သမျှ အစောဆုံး ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၂ ရက်ထက်နောက်မကျစေဘဲ လွန်ခဲ့သောနှစ်က မပေးဆောင်ခြင်းအတွက် လုပ်ထုံး လုပ်နည်းအရ ရေပေးဝေမှုရပ်နားခြင်းများလုပ်ဆောင်ထားသည့် အများပြည်သူရေပေးဝေရေးလုပ်ငန်းများအားလုံး အနေဖြင့် ယင်းတို့ဝန်ဆောင်မှုပေးရေးဧရိယာများတွင် ရေသုံးစွဲခွင့်နှင့်ပတ်သက်၍ ပြည်နယ်အရေးပေါ်ဆောင်ရွက်ရေးဗဟိုသို့ အစီရင်ခံတင်ပြရမည်။

အစီရင်ခံတင်ပြချက်တွင်ပါဝင်ရမည့်အချက်များမှာ -

(က) ဝန်ဆောင်မှုပေးရေးဧရိယာများအတွင်းရှိ လက်ရှိနေထိုင်လျှက်ရှိသော ရေမရရှိသည့် နေအိမ်များအတွက် မည်သို့ဆုံးဖြတ်ရန်လုပ်ဆောင်ထားသည်ဟူသည့် တင်ပြချက်။

(ခ) အများပြည်သူရေပေးဝေရေးဆိုင်ရာ ဝန်ဆောင်မှုပေးရေးဧရိယာအတွင်းတွင် ငွေမပေးဆောင်ခြင်းကြောင့် ရေပေးဝေမှုရပ်နားခံထားသည့်အတွက်ကြောင့် လက်ရှိနေထိုင်လျှက်ရှိသော ရေဝန်ဆောင်မှုမရရှိသည့် နေအိမ်အရေအတွက်။

(ဂ) အများပြည်သူရေပေးဝေရေးဆိုင်ရာ ဝန်ဆောင်မှုပေးရေးဧရိယာအတွင်း နေထိုင်ရာနေရာများတွင် ငွေမပေးဆောင်ခြင်းထက် အခြားကိစ္စရပ်များကြောင့် ရေမရရှိသည့် နေအိမ်အရေအတွက်။

(ဃ) ဝန်ဆောင်မှုပေးရေးဧရိယာအတွင်း မည်သည့်နေထိုင်ရာနေရာများတွင်မဆို ရေဝန်ဆောင်မှုမရှိကြောင်း သတ်မှတ်ရန် အကောင်းဆုံးဆောင်ရွက်ပြီးစီးခြင်း၊ အများပြည်သူရေပေးဝေရေးအကောင်းဆုံးအသိပညာ ပေးခြင်း၊ ငွေမပေးဆောင်ခြင်းကြောင့် နေထိုင်ရာနေရာများတွင် ရေဝန်ဆောင်မှုမရရှိခြင်း၊ အများပြည်သူ ရေပေးဝေရေးမှ အများပြည်သူကျန်းမာရေးအန္တရာယ်မဖြစ်စေဘဲ ဖြတ်တောက်နိုင်သည့် နေထိုင်ရာနေရာ အားလုံးအတွက် ရေဝန်ဆောင်မှုဖြတ်တောက်ခြင်းနှင့် အများပြည်သူကျန်းမာရေးအန္တရာယ်ကြောင့် ရေဖြတ်တောက်မှုကာကွယ်သည့်အခြေအနေများကို လုပ်ဆောင်ရန် အများပြည်သူရေပေးဝေရေးမှ အကောင်းဆုံးဆောင်ရွက်ပြီးစီးခြင်းအား မှန်ကန်ကြောင်း ထောက်ခံစာ။

၄။ အပိုဒ် ၃ တွင် ဖော်ပြထားသောလိုအပ်ချက်အားလုံးနှင့် မကိုက်ညီသည့် အဆိုပါအမိန့်စာ၏ အပိုဒ် ၃ အရ အစီရင်ခံတင်ပြချက်ကို အများပြည်သူရေပေးဝေရေးမှ တင်သွင်းဖော်ပြပါက အများပြည်သူရေပေးဝေရေးအနေဖြင့် အပိုဒ် ၃ ၏ လိုအပ်ချက်များအားလုံးနှင့် ကိုက်ညီသည့်တင်ပြချက်ကိုတင်သွင်းဖော်ပြနိုင်သည့်အချိန်အထိ ရက် ၃၀ ပြည့်တိုင်း တင်ပြချက်အသစ်တစ်ခုအား တင်သွင်းဖော်ပြရမည်။

- ၅။ အဆိုပါအမိန့်ရှိ မည်သည့်အကြောင်းအရာမဆို ရေအတွက်ပေးဆောင်ရန် ဒေသခံနေထိုင်သူ၏ တာဝန်ကို ပယ်ဖျက်ခြင်းမရှိပါ။ ရေဝန်ဆောင်မှုအတွက် မည်သည့်သုံးစွဲသူကိုမဆို ဝန်ဆောင်ခကောက်ခံခြင်းမှ အများပြည်သူရေပေးဝေရေးလုပ်ငန်းများကို ကာကွယ်မပေးပါ သို့မဟုတ် ဒေသခံပြည်သူဘက်မှ အများပြည်သူရေဝန်ဆောင်မှုပေးရေးလုပ်ငန်းအပေါ် ပေးစရာကြွေးကျန်များ ကိုလည်း လျှော့ချမပေးပါ။
6. အဆိုပါအမိန့်သည် ချက်ချင်းသက်ရောက်ပြီး အမိန့်ကြော်ငြာစာအမှတ် ၂၀၂၀-၄ ၏ အပိုဒ် ၃ အရ ကြေညာထားသည့် အရေးပေါ်အခြေအနေ ပြီးဆုံးသည့်အချိန်အထိ ဆက်လက်အကျိုးဝင်သည်။

ကျွန်ုပ်၏ လက်နှင့် မိချီဂန်ပြည်နယ်၏ ကြီးမားသောစည်းတံဆိပ်ကို ခတ်နှိပ်ထုတ်ပြန်လိုက်သည်။

ရက်စွဲ - ၂၀၂၀ ခုနှစ်၊ မတ်လ ၂၈ ရက်  
 အချိန် - ည ၇ နာရီ ၉ မိနစ်




---

GRETCHEN WHITMER  
 မြို့တော်ဝန်

မြို့တော်ဝန်၏ လွှဲအပ်ချက်အရ

---

ပြည်နယ်အတွင်းရေးမှူး

